

ဟံင်ဃီတံပညိင်ကွါစိတဖှ်

- **ဟ့င်ဂံဟ့င်ဘါ** ယဖိအတံထဲးဂံထဲးဘါဒီးတံကျဲးစားမာတံလာတံသးစွဲကတုအပူ
- **မာစာ** ယဖိလကဲးနဲးဒဲးကဲးစာတံကတု ဂုနဲးရံင်အတီပူ
- **ဆိင်ထွဲထီစာမာစာ** ယဖိလကဲးမာလဲဝဲဒှ် ဂံဒိင်ထဲးတံဒွဲးတံဂုကီဖိသ့တဖှ်
- **ဂဲလဲမာလဲ** တံနီလီဖဲသကဲးလံာ်ဖဲဟံင် ဒီးဆိင်ထွဲမာစာ ယဖိလကဲးအနီကစံတဂတံဖဲလံာ်သဘျာကဲးနဲးဒဲးတက့
- **ဂဲလဲမာလဲတံဖဲလံာ်ဒီးတံဒွဲး** လကဲးသုဝဲဒှ် အဲဖဲ (Apps)
- **တမာဝဲဒှ်ဒိင်ကတုပတံသဲပူတဖှ်**– နီလီထဲသကဲးဟံင်ဖိဖိဖိတံသဲပူတဖှ်သုဒိဒီးယဖိလကဲးအနီကစံတက့
- **ဆဲးကျဲးဆဲးကျဲးလိာ်သး** သုဒိဒီးယဖိအတီသရဲသရဲမုင်ထီဘိတက့
- **ဆိင်ထွဲထီစာမာစာ** ယဖိလကဲးအသုထံင်မာလဲဝဲဒှ်အတံသးစဲတဖှ်ဒီးတမာလဲဝဲဒှ်တက့
- **ဆိင်ထွဲထီစာမာစာယဖိသုဒိဒီးအကီလုလံာ်သကဲးဝဝးလကဲး** အတုတံဘာ်ထွဲလိာ်သးတံဆိင်ထွဲမာစာ
- **လဲထီတံမာဝဲဒှ်ဟံင်ဖိဖိအနီကစံတဖှ်**, ဖံင်ထံင်အိင်တံအိင်ဖိတဖှ်ဒီးဖိဝဲသရဲသရဲမာတံအိင်ဖိတဖှ်

ကွါစိတံပညိင်ကွါစိတဖှ်

- **ဟံးနဲးမုခါတံဖဲတံမာ** လကဲးမာလဲမာဒီးအပူ
- **ဟ့င်လီဝဲလီသးကျဲးမုခါ** တံထဲးဂံထဲးဘါ လကဲးကွါအတံဖဲတံမာအပူ
- **ဂဲလဲမာလဲ** ဂံဒိင်ထဲးတံဂံတံဒွဲးတံဂုကီအဖျာဒိတဖှ် ကိးနဲးဒဲး လကဲး ၅-၇မံးနဲးတက့
- **ဖဲလံာ်** အမံးနဲးသးကဲးနဲးဒဲး ဖဲဟံင်တက့
- **မုာ်** ပုလကဲးအနီကစံဒီးတံယုးထီဝဲဒှ်, လကဲးအဟံးနဲးမုခါလကဲးအနီကစံ, လကဲးအနီကစံဒီးတံဘာ်တံဘာ်ပူဖျဲး, ဒီးမုာ်ပုလကဲးမာလဲတံဖိတက့
- **ယကမာဝဲဒှ်အတုကတံလကဲးဝဲဒှ်ပျဲထီလုလံာ်သကဲးဝဝး** လကဲးချဲး (PBIS Clip Chart) အလီအဲဖဲကွါဖျဲးကဲးနဲးဒဲးတက့.



ကွါစိတံပညိင်ကွါစိတဖှ်

ကွါစိတဖှ်ဒီးနဲးဘာ်ဝဲဒှ် တံသိင်လဲအကျဲးအကျဲးလကဲးအပူလီဆီဒီးအတံသးစဲနဲးလီဝဲဒှ်သုဒိဒီးလဲမာလဲအပူ ကိးနဲးဒဲး လကဲးတဖှ်ဘာ်တဖှ်အပူနဲးလီ.

ဖုလံာ်လုခဲက-

- **ဒုးအိင်ထီ** ဒိင်သုနဲးဘာ်တံဘာ်တံဘာ်ပူဖျဲးဒီးတံတုလိာ်မုာ်လကဲး ကွါစိတဖှ်ဒီးအဟံင်ဖိဖိဖိတဖှ်အဂီ
- **မာကဲကျဲးဆုင်ထီကတု** ကွါစိတံထဲးဂံထဲးဘါတံဒိင်သုဒိဒီး လကဲးအနီကစံဒီးတံဘာ်ဘျဲးဘာ်ဖိင်လီလီဆု တံဖဲလဲမာလဲအဂီ
- **မာစာ** ဖိဒိသုဒိဒီးလကဲးနီပာ်ဒီးကတုလီလီကျဲးကျဲးတံမာရဲကျဲးဒိင်သုဒိဒီး လကဲးမာလဲဝဲဒှ် ဂံဒိင်ထဲးတံဂံတံဒွဲးအဂီ
 - သုဝဲဒှ်တံဒွဲးတံလိာ်ကွဲးအဝီးအလီတဖှ်ဖဲတံဒုးနဲးဂဲပျဲထီတံမာလဲတံဒွဲးကျဲးကျဲးအမာကတီလကဲးဒိတဖှ်အဂီဒီးကရံဆဲးဆဲးဖိအဂီ
 - **မာလဲသုထီအနီကစံသး**ဒိဖျဲလကဲးနီဆဲးဆဲးဖိတံကွဲးတံဖဲဒီးတံဒွဲးတံဒုးနဲးဂဲပျဲထီကျဲးကျဲး ဒီးနီကစံသဘျာတံမာလဲလကဲးသု အဲဖဲ (Apps) လကဲးမာအါထီဝဲဒှ်တံဖဲလဲမာလဲအဂီ
 - **မာကွါစိတဖှ်** ကွါစိတဖှ်တဝဲယုာ်ဃီဒီးဆဲးကျဲးဆဲးကျဲးဒုးသုဒိဒီးကွါစိအတံလဲထီလဲထီဆုဟံင်ဖိဖိဖိတဖှ်အအိင်
 - **ဟ့င်လီမာစာ** ကွါစိတဖှ်သုဒိဒီးတံဖဲလံာ်အဝီးအလီတဖှ် ဒီး ဆိင်ထွဲထီစာမာစာကွါစိတဖှ် လကဲးကတုဃီဆုတံဖဲလံာ်အတံပညိင်ကွါစိတဖှ်အပူ
 - **ဒုးအိင်ထီ** တံဒွဲးတံယုာ် လကဲးမာလဲကျိင်ခဲကျိင်အတံရဲဒိင်တံကျဲးနဲးလီ

မိာ်တဖှ်အိင်ဒီးတံဒွဲးတံယုာ်လကဲးအသုထီတံအိင်ဖိတဖှ်လကဲးတံဟ့င်ကွါစိတဖှ်ဒီးတံဆဲးဒီးတံဆဲးတံတဖှ်အဂီလကဲးအဘာ်ထွဲလိာ်သးဒီးအဖိအတံကွါစိတဖှ်သုနဲးလီ.
(တံဂုတံကျဲးဖဲတံဖိဒိင်တဖှ်အဲလကဲးအဘာ်တံမာအီလီဆီလိာ်အသးလကဲးဘာ်လိာ်ဖိးမံလိာ်သးဒီးကွါစိတံလိာ်ဘာ်တဖှ်ဖဲတံအတီပတီလီဆီလိာ်သးကိးတံဒဲးနဲးလီ.)

ဖုလံာ်ဝဲဒှ်ကွါစိတံပညိင်ကွါစိတဖှ်

လကဲးအနီကစံသုဒိဒီးအါထီတံဂုတံကျဲးနဲးလီလကဲးအီဖဲ spps.org/strategicplan

ကတီယံတံအစာတဖှ်

- မာလီမာကွါစိ တံဖုင်လံာ်ဖုင်ထီလိာ်သး ဒိဖျဲလကဲး ကလုာ်စာသုဒိဒီး, ကလုာ်မုာ်, တံဆဲးတံလကဲးအနီကစံအသးလီဆီလိာ်သးအဖိဒိင်
- မာအါထီ တံဖဲလဲမာဒီးတံဖျဲးဖိလကဲး ပုမာလီသီအဲကလဲးကျိင်ကွါစိတဖှ်
- မာအါထီ တံဖဲလဲမာဒီးတံဖျဲးဖိလကဲး ပုမာလီတဖှ်လကဲးအနီကစံကွါစိသုလီဆီ
- မာလဲထီတံကတံကတီသးလကဲး ခုင်ကွဲးပတီအဂီ
- မာအါထီတံဖဲလဲမာဒီးအတံဒိင်ထီထီလကဲးလံာ်ဒီးတံဒွဲးကယံလကဲးပုမာလီဖဲလံာ်အဂီ
- ကတံကတီပတံကယံပုမာလီထီကွါစိတဖှ်လကဲးလုာ်ကွါစိအဂီ, တံလုာ်အိင်သးသုမုာ်ဒီးတံအိင်မုာ်အဂီ

ကွါစိတံ (SCIP) အစိတဖှ်

လကဲးအနီကစံသုဒိဒီးအါထီတံဂုတံကျဲးအဂီနဲးလီလကဲးဘာ်ဖဲ- www.spps.org/scip

လံာ်ဖဲ- မုးကယံဘာ်သးဒီးကွါစိတဖှ်မာဝဲဒှ်အမဲးကလုာ်လကဲးလံာ်ဖဲအဂီမုတမုာ်အမဲးအါထီလကဲး လံာ်ဖဲအဂီနဲးကဘာ်အါထီဝဲဒှ်လကဲး ၃၀% တုလကဲး ၄၀% ဖဲ တံစုလကဲး ၂၀၂၁နဲး ဒိအဘာ်တံထီအီလကဲး အဲဖဲစံးအုာ် (MCA) နဲးလီ.

တံဒွဲး-မုးကယံဘာ်သးဒီးကွါစိတဖှ်မာဝဲဒှ်အမဲးကလုာ်လကဲးတံဒွဲးအဂီမုတမုာ်အါထီလကဲးတံဒွဲးအဂီနဲး အဘာ်အါထီဝဲဒှ်လကဲး ၃၃% တုလကဲး ၄၀% ဖဲတံစုလကဲး, ၂၀၂၁နဲး ဒိအဘာ်တံထီအီလကဲး အဲဖဲစံးအုာ် (MCA) နဲးလီ.

တံတုသးထဲးသး-မာပုလကဲးတံထီအါထီလုလံာ်သကဲးဝဝးလကဲးအတုတဖှ်အနီကစံဂံနီဒွဲးနဲးလီ.

ဟံၣ်ဒီးကွီတၢ်မၤသကိးတၢ်အတၢ်အၢၣ်လီၤအိၣ်လီၤန့ၣ်မ့ၢ်
တၢ်မနုၤလၢန့ၣ်.

ဟံၣ်ဒီးကွီတၢ်မၤသကိးတၢ်အတၢ်အၢၣ်လီၤအိၣ်လီၤန့ၣ်ဘၣ်တၢ်မၤ
ထီၣ်က့ၤ အိၣ်လီၤတဖၣ်ဒီး ပှၤမၤတၢ်ဖိ တဖၣ် လၢအဘၣ်ထွဲဒီး
ဖျၢၣ်လု(၆)မိန့်စတၢ်(၆)ခဲကနဲထံ န့ၣ်လီၤ. မိၣ်တဖၣ်န့ၣ်လီၤ
ပၣ်ဆုၣ်မၤသကိးတၢ်အတၢ်အၢၣ်လီၤအိၣ်လီၤန့ၣ်ဒီး မိၣ်တဖၣ်တၢ်ပိၣ်သကိး
အဖျၢၣ်စိၣ်တဖၣ်, မိၣ်တဖၣ်ကရၢၢ်တဖၣ် ဒီးတၢ်မၤတၢ်သံကွၢ်သံဒီး တဖၣ်
န့ၣ်လီၤ.

**တၢ်ကူၣ်ဘၣ်ကူၣ်သ့တၢ်တၢ်ကျိၤတဖၣ်လၢဟံၣ်ဖိဒိဖိတဖၣ်အ
ဂီၢ်-**

ဖျၢၣ်လု(၆)အပွၣ်ယဲၤသန့:

www.spps.org/phalen

န့ၣ်လီၤကွၢ်တၢ်ကူၣ်ဘၣ်ကူၣ်သ့အတၢ်ဟူးတၢ်ဂဲၤလၢပှၤယဲၤသန့ဘျးစဲအဂၢၤ
တဖၣ်အပှၤ

ကီၢ်ရၢၢ်အပွၣ်ယဲၤသန့

www.spps.org

နီၣ်ကစၢ်တၢ်မၤလိသ့ထီၣ်သးအပွၣ်ယဲၤသန့-

www.spps.org/personalizedlearning

တၢ်ဟူးတၢ်ဂဲၤတဖၣ်လၢကဆိၣ်ထွဲမၤစၢၤတၢ်ဖဲသကိးမၤသကိးတဖၣ်
တၢ်အိၣ်ဖျၢၣ်တဖၣ်-သ့ၣ်လၢလီၤကတီၢ်, ၂၀၂၀န့ၣ် မိၣ်တဖၣ်သမၤတၢ်အိၣ်
ဖျၢၣ်တဖၣ်ဒီးတၢ်စူၤခါ ၂၀၂၁န့ၣ် မိၣ်တဖၣ်သမၤတၢ်အိၣ်ဖျၢၣ်တဖၣ်

ဖံၣ်ထံၣ်အိၣ်တလိတဘျီတၢ်အိၣ်ဖျၢၣ်တဖၣ်

တၢ်လဲၤဟးအိၣ်သကိးတီၤဇး-မိၣ်တဖၣ်ဘၣ်တၢ်ကူၣ်လိၣ်မုၢ်အိၣ်ထီၣ်သ့
ကလဲၤဟးအိၣ်သကိးတီၤဇးတဖၣ်န့ၣ်လီၤ.

မိၣ်တဖၣ်တၢ်ဆုၣ်မၤသကိးအတၢ်ဆုၣ်ထာဘျးဒီးလံၣ်န့ၣ်လံၣ်လိၣ်တၢ်
ဟူးတၢ်ဂဲၤ လၢတၢ်ဟ့ၣ်ကူၣ်အိၣ်တဖၣ်

ဝံသးစူၤကွၢ်ဘၣ်ကူၣ်အန့ၣ်လံၣ်န့ၣ်လိၣ်ဒီးတၢ်ပရၢၢ်စၢၤလၢမုၢ်န့ၣ်မုၢ်သီ
တဖၣ်အဂီၢ်တက့ၢ်.

မိၣ်တဖၣ်ဒွဲးတၢ်ယၢ်တဖၣ်ဒီးတၢ်အိၣ်ယၢ် တဖၣ်

ဖျၢၣ်လု(၆)တၢ်ဟူးတၢ်ဂဲၤတဖၣ်-

- တၢ်အိးထီၣ်ကွီမူးဒီးထီၣ်တၢ်ဝါ(နီၣ်)တန့ၣ်တဘျီတၢ်အိၣ်ဖျၢၣ်
- NAAPID မၤအိၣ်ဒီးက့ၤစိၣ်အိၣ်တၢ်ဟူးတၢ်ဂဲၤ
- ဖုၣ်အစၢၤမံၤန့ၣ်-မိၣ်တဖၣ်တၢ်မၤလိတဖၣ်
- တၢ်မၤလိကျိၣ်ခဲကျိၣ်အစၢၤမံၤန့ၣ်-တၢ်ထံၣ်လိၣ်တဲသကိးတဖၣ်
- ကွီတၢ်ရဲၣ်တၢ်ကျဲၤအတၢ်ဒုးန့ၣ်တဖၣ်
- မိန့်ဒီးကညီအန့ၣ်ထီၣ်သီ
- ဖံၣ်ထံၣ်အိၣ်-မိၣ်တဖၣ်သရၢၢ်သမၤတၢ်ကရၢၢ်
- မုၢ်သးမၤကလိဒီးတၢ်သိၣ်လိန့ၣ်လိအတၢ်ရဲၣ်တၢ်ကျဲၤ
- တၢ်ဆိတလဲဘျီစဲတၢ်ဟူးတၢ်ဂဲၤတဖၣ်
- တၢ်လဲၤဟးအိၣ်သကိးလၢဟံၣ်
- ကွီတၢ်အိၣ်ဖျၢၣ်တဖၣ်
- ကွီလုၢ်လၢသကိးပဝးလၢအဂ့ၢ်တၢ်တီၤစၢၤမၤစၢၤ
- ဝဲမလုၢ်ရူၢ်မိၣ်ဒီးပှၤတဲကျိးထံတၢ်ဒီးတၢ်အိၣ်ယၢ်တဖၣ်. လၢဒုးထံ
ကးဖံၣ်ထီၣ်အိၣ်ကတဲၣ်ကတီၢ်သၢ်အသးန့ၣ်လီၤ.
- တၢ်ဂဲၤပျၢၣ်ဂဲၤဆွဲဒဲၣ်ဖုအတၢ်ဟူးတၢ်ဂဲၤ

ကီၢ်ရၢၢ်မိၣ်တဖၣ်ပှၤဟ့ၣ်ကူၣ်ဖးတၢ်ကမံးတံၣ်တဖၣ်-

- မိန့် မိၣ်တဖၣ်ပှၤဟ့ၣ်ကူၣ်ဟ့ၣ်ဖးတၢ်ကမံးတံၣ်
- ကညီ မိၣ်တဖၣ်ပှၤဟ့ၣ်ကူၣ်ဟ့ၣ်ဖးတၢ်ကမံးတံၣ်
- လၢတဲနီၣ် မိၣ်တဖၣ်ပှၤဟ့ၣ်ကူၣ်ဟ့ၣ်ဖးတၢ်ကမံးတံၣ်
- စိၣ်မလံၤယါ မိၣ်တဖၣ်ပှၤဟ့ၣ်ကူၣ်ဟ့ၣ်ဖးတၢ်ကမံးတံၣ်
- ကူၣ်သ့လီၤဆီ မိၣ်တဖၣ်ပှၤဟ့ၣ်ကူၣ်ဟ့ၣ်ဖးတၢ်ကမံးတံၣ်

ဖျၢၣ်လု(၆)မိန့်စတၢ်(၆)ခဲကနဲထံ
ဟံၣ်ဒီးကွီတၢ်မၤသကိးတၢ်အတၢ်အၢၣ်လီၤအိၣ်လီၤလၢကွီဖိ
အတၢ်လဲၤထီၣ်လဲၤထီ

ဖျၢၣ်လု(၆)တၢ်ပညိၣ်ကွၢ်ဖိ-

ဖျၢၣ်လု(၆)ကွီဖိတဖၣ်မ့ၢ်ပှၤလၢအအိၣ်ဒီးတၢ်န့ၣ်န့ၣ်လီၤအသး, မ့ၢ်ပှၤ
လၢအဆိကမိၣ်န့ၣ်တၢ်အသိတဖၣ် လၢအဆုထံၣ်ဒီးသ့အတၢ်သ့ၣ်
ညါပီညါတဖၣ်လၢဟီၣ်ခိၣ်အတၢ်ဆိတလဲသးအဖိခိၣ်န့ၣ်လီၤ.



Phalen Lake Hmong Studies Magnet
1089 Cypress Street
Saint Paul, MN 55106
Tel: 651-293-8935
phalenlake.spps.org

ခဲသရ ရဲၣ်, ကွီခိၣ်
မုၢ်လဲၤ ရီၢ်, ကွီခိၣ်စၢၤ